

ရေးမှု နှု၊ <yei: hmu> 事情
 ရေးမှတ် က၊ <yei: hmat> 写下，记录： သူ့လိပ်စာ ~ ထား
 လိုက်ပါ။ 记下他的地址。
 ရေးယူ က၊ <yei: yu> = ရေးမှတ်
 ရေးရာ I နှု၊ <yei: ya> 事情： ကမ္ဘာ့ ~ 国际事务 / လူငယ်
 ~ 青年事务 II နှု၊ <yei: ya> 聪明，懂事： သွက်လက်
 ~ တဲ့ကလေး 伶俐的小孩
 ရေးရေး I က၊ <yei: yei> ① 隐隐约约，模模糊糊： ~
 မြင်သည်။ 隐约可见。 ② 有些希望，有点眉目，有些象样
 子： ဤအလုပ်မှာအခြားအလုပ်များထက် ~ ရှိသည်။ 这件工作
 比其他工作更有希望。 / ဒီကောင်ခိုင်းရတာမှ ~ ရှိသေးတယ်။
 叫他去干还有点希望。 / ဒီဆေးစားတွေမှ ~ ရှိသေးတယ်။
 吃了这药倒有点见效了。 II နှု၊ <yei: yei> 隐隐约
 约的，模模糊糊的： နှုတ်ခမ်းမှူး ~ ကိုပင်မြင်နိုင်သည်။ 隐约
 可以看到嘴上的胡须。
 ရေးရေးမှေးမှေး က၊ <yei: yei: hmei: hmei> = ရေးရေး
 ရေးရေးရာရာ က၊ <yei: yei: ya ya> 郑重其事，当作一回
 事儿： ချော်လဲတာပဲ။ ~ လုပ်လို့။ 跌了一跤没什么了不起。
 ရေးရေးရော်ရော် က၊ <yei: yei: yaw yaw> 隐隐约约，模
 模模糊糊： ~ ကလေးပဲမြင်ရတယ်။ 只能隐隐约约地看到。
 ရေးရေးရိပ်ရိပ် က၊ <yei: yei: yeit yeit> 隐隐约约： စူးရှ
 သောဝေဒနာသည်ကျန်တော်ရင်တွင် ~ ထင်လာသည်။ 我心中隐隐
 地感到针刺般的痛楚。
 ရေးသား က၊ <yei: tha> 写，写作： ဆောင်းပါး ~ သည်။ 写
 文章。 / ယခုအခါတို့မှာ ~ စရာကအလွန်ရှားပါးလှ၏ဟုဆိုနိုင်။
 目前可供我们写作的题材不能说很少。
 ရေးသားပြုစု က၊ <yei: tha: pyu' zu> 编著，编写，编纂：
 ကျမ်းတစ်စောင် ~ ရန်မလွယ်လှ။ 编写一本书很不容易。
 ရေးသူ နှု၊ <yei: thu> 著者，作者
 ရဲ I ဝ၊ <ye> ① 相当于汉语表领属关系的“的”： ကျနော်
 ~ စာအုပ်တို့မှာထားတယ်။ 我的书，放在那儿。 ② 置动词、
 形容词后表肯定语气： ကောင်းတော့ကောင်းပါ ~ ၊ ဈေးက
 ကြီးလွန်းတယ်။ 好倒好，可是价钱太贵。 / စားလားစား ~ ၊
 ပြောလားပြော ~ ၊ 又是吃又是说。 / မာ ~ လား။ 你好！ II
 အ၊ <ye> 呼语“呀！”： ကိုသိန်းဟန် ~ ၊ ဒီမှာပဲထိုင်ပြီးအပန်း
 ဖြေပါ။ 哥登汉呀！你就坐在这儿歇歇吧！
 ရဲ သားနဲ့ သ၊ <ye' tha: ne> 明明是……可是…… =
 လျက်သားနှင့် (书面语)
 ရဲ I နှု၊ <ye> 警察，公安人员 II နှု၊ <ye> ① 勇
 敢，大胆： ~ ယင်ထွက်ခဲ့။ 有种的，你出来！ / တော်တော်
 ~ တဲ့ကောင် 胆子相当大的人 ② 鲜红，血红： နီလိုက်
 တာ ~ နေတာပဲ။ 红极了。 III က၊ <ye> 敢于，勇
 于： ပြော ~ သည်။ 敢说。 / မလုပ် ~ ဘူး။ 不敢做。
 ရဲက နှု၊ <ye: ka> (马、象等的)鞍垫

ရဲကင်း နှု၊ <ye: gin> 巡警，警哨，警察哨所
 ရဲကျော် နှု၊ <ye: gyaw> 掺了红米、糙米的米
 ရဲကြပ် နှု၊ <ye: gyat> 警察中士
 ရဲကြပ်ကြီး နှု၊ <ye: gyat kyi> 警察上士
 ရဲခို နှု၊ <ye: kho> 城头上的女墙
 ရဲခိုတိုင် နှု၊ <ye: go dain> = ရဲခို
 ရဲခေါင် နှု၊ <ye: gaun> ① 特别勇敢的人 ② 缅甸古代“勇士”
 称号
 ရဲချုပ် နှု၊ <ye: gyout> 警察总督
 ရဲခွေး နှု၊ <ye: gwei> 警犬
 ရဲဂျီမင် နှု၊ <re: gyi' min> [英 regiment] [军]团，联队
 ရဲငံ နှု၊ <ye: ngan> (古)勇敢，英勇
 ရဲငန်ပုတ် နှု၊ <ye: ngan bout> [植]柿属植物
 ရဲစာရေး နှု၊ <ye: s-yei> 警察局文书
 ရဲစား I နှု၊ <ye: za> = ရဲစားစား II နှု၊ <ye: za> 英
 勇，勇敢
 ရဲစော နှု၊ <ye: zaw> ① 勇敢高尚的人 ② 帝王
 ရဲစိတ်ရဲမာန် နှု၊ <ye: zeit ye: man> 勇气，胆量；英雄气概
 ရဲစိတ်ရဲသွေး နှု၊ <ye: zeit ye: dhwei> 勇气，胆量；英雄气概
 ရဲစွမ်းသတ္တိ နှု၊ <ye: sun: that ti> 勇气，勇敢
 ရဲဆု နှု၊ <ye: zu> 英勇奖
 ရဲဆေးတင် က၊ <ye: zei: tin> 壮胆，ပိပိဝိဝိကို ~ ။ 为
 自己壮胆。
 ရဲဇာနည် နှု၊ <ye: za ni> 勇士，英雄，英烈
 ရဲညွန့် နှု၊ <ye: nyun> 进行军训的青少年组织成员
 ရဲဌာန နှု၊ <ye: hta na> 警察局，派出所： ~ အုပ် 警长
 ရဲတံခွန် နှု၊ <ye: d-gun> 军旗
 ရဲတိုက် နှု၊ <ye: dait> 城堡
 ရဲတိုက်ခံမြို့ နှု၊ <ye: dait khan myo> 城堡
 ရဲတင်း I နှု၊ <ye: din> ① 一种赞颂英勇壮烈的业绩或英
 雄人物的四言诗体 ② 斧子，斧头，大斧： ~ ပုဆိန် 斧子
 / ~ ပေါက်ဆိန် 斧头 II နှု၊ <ye: din> 勇敢，大胆：
 ရဲတင်းတင်း 大胆地，勇敢地
 ရဲတင်းဆော် က၊ <ye: din: hsaw> (诗)高唱战歌出征
 ရဲတင်းတီး က၊ <ye: din: ti> = ရဲတင်းဆော်
 ရဲတင်းသွဲ့ နှု၊ <ye: din: bwe> 缅甸一种诗体
 ရဲတင်းမော်ကွန်း နှု၊ <ye: din: maw gun> = ရဲတင်းသွဲ့
 ရဲတင်းသံ နှု၊ <ye: din: dhan> 豪言壮语
 ရဲတပ် / ရဲတပ်ဖွဲ့ နှု၊ <ye: tat / ye: tat phwe> 警察部队
 ရဲတုတ် နှု၊ <ye: tut> 鲜红色的
 ရဲဖော် နှု၊ <ye: paw> = ရဲဘော်
 ရဲပိုယ် နှု၊ <ye: bo> 警长
 ရဲဘော် နှု၊ <ye: baw> ① 同志，战友： ~ ဝိတ် 同志感，同
 志感情 / ~ ဖွဲ့သည်။ 结为战友。 / ~ မ 女同志 ② 战